

**25. Full of Wisdom**

၂၅။ ပညာဉာဏ်နှင့်ပြည့်စုံခြင်း  
၂၅။ တိမ်ဝံ့တင်းလှာခင်,

Luke 2:40 And the child grew and became strong; He was filled with wisdom, and the grace of God was upon Him.

ရှင်လုကာခရစ်ဝင် ၂:၄၀ သူငယ်သည်လည်း ကြီးပွား၍ပညာဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရား သခင်၏ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်၏။

ရှမ်းလင်းလုဂျ၊ ၂:၄၀ လုဂျ၊ ကွမ်၊ ခေခေဂေး၊ ယုံ၊ မးလေး၊ တင်းဂူတင်းဂုခေခေ ဂွင်းခေမးသေယဝ် တိမ်ဝံ့တင်းလှာခင်၊ ပိုင်၊ လျ၊ ကေး။ ရေးလူးဗြေးပီခေလင်းဂေး၊ ဧတ၊ ယူ၊ ဂးခိုင်မခင်းလင်းဂေး။

Luke 2:46-47 After three days they found Him in the temple courts, sitting among the teachers, listening to them and asking them questions. Everyone who heard Him was amazed at His understanding and His answers.

ရှင်လုကာခရစ်ဝင် ၂:၄၆-၄၇ သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့ နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။ သူ၏စကားကို ကြားသောသူ အပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကား အဖြေကို၎င်း အံ့သြကြ၏။

ရှမ်းလင်းလုဂျ၊ ၂:၄၆-၄၇ ဝံးသေပူခေသမ်ဝခင်းယဝ်လင်၊ ခပ်ခိုခင်းထူပင်းဂုခေ မခင်းလင်း ခင်းယူ၊ ဂးခင်းဂင်ဩ၊ တင်းလံးလေး၊ တိုင်၊ ပင်၊ တွင်းထမ်လတ်းလျ ဂခေတင်းခပ်ယူ၊ ဂးတီးခင်းပိဂ်မခေ၊ လင်းခေခေဂေး။ ခပ်လိုင်းကခေငိခင်းဂွမ်းမခင်း လင်းတင်းသီင်းတင်းလိုင်လိုင်းခေခေ ကွမ်ဂခေကမ်းပိုင်၊ လျ၊ မခင်းလင်း၊ ဂိဂ်၊ တင်း ဂွမ်းကခေမခင်းလင်းခိုခင်းလတ်းလိုင်းခေခေ ခေ၊ လိုင်လင်ဂေး။

John 7:15 The Jews were amazed and asked, “How did this man get such learning without having studied?”

ရှင်ယောဟန်ခရစ်ဝင် ၇:၁၅ ယုဒလူတို့ သည်အံ့သြ၍၊ ဤသူသည်စာမသင်ဘဲလျက် အဘယ်သို့ တတ်သိသနည်းဟု ဆိုကြ၏။

ရှမ်းလင်းယုဂျ၊ ရး၁၅ ဂုခင်းယုတ လိုင်းခေခေကမ်းခေ၊ လေး၊ ဝး၊ - ဂေးခေ ယင်းကမ်းလံးသွခေကပ်။ ဂှိတ်းလိုင်းခေခေ၊ ဂှိပ်လေး၊ မခင်းမေဂေး၊ ဝးခေခေ၊ ခေဂေး။

Discussion: Jesus was full of wisdom  
ဆွေးနွေးရန် = ယေဂုခေခေတော် ပညာဉာဏ်နှင့်ပြည့်စုံ။  
ကခေတေလံးဂုပ်၊ လတ်း = လင်းယေ၊ သုခရိလုံ တိမ်ဝံ့တင်းလှာခင်၊ ကေး။

Matthew 16:16 Simon Peter answered, “You are the Christ, the Son of the living God.”

ရှင်မသဒ်ခရစ်ဝင် ၁၆:၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။  
**ရှမ်းလင်းမာတ်;ဧထ, ၁၆:၁၆** သိမုခင်,ပေ,တရ ရှေးခိုခင်းလင်လတ်;ဧလ;ဝု;၁-  
လင်း;ဂုင်းပီခင်လင်း;ခရိလုံ၊ လုဂ်;ဗြူးပီခင်လင်း;ကခင်ကသါဂ်;လိပးယူ,ခခခ် ချးကျေး၊  
ဝု;ခင်,ခခ်ကျေး။

**Discussion:** Peter received wisdom from God

ဆွေးနွေးရန် = ရှိမုန်ပေတရု ဘုရားထံမှ ပညာဉာဏ်ရ။  
ကခင်တေလံ;ဂုပ်,လတ်; = သိမုခင်,ပေ,တရ လံ;လုခင်,တီးဗြူးပီခင်လင်း။

James 1:5 If any of you lacks wisdom, he should ask God, who gives generously to all without finding fault, and it will be given to him.

ရှင်ယာကုပ်ဩဝါဒစာ ၁:၅ သင်တို့တွင်တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ခပ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနား တော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။

**ယု,ရုပ် ၁:၅** ခင်းသူခခခ် ပေးသေဂျေသေဂူခင်းကမ်,မီးလုခင်,လိုင် ဂ်းမခင်းယွခင်း ကပ်ဂျးတီးဗြူးပီခင်လင်း;ကခင်ကမ်,သေ့သွမ်းတင်,ကပျီတ်;၊ ကခင်မီးလုံလေ,တခေ, ဧလ; ပခင်တီးဂူခင်းတင်းသီင်း;တင်းလူင်ခခခ်တု။ မခင်းလင်း;တမ်းပခင် တီးဂျေခခခ် ကျေး။

**Discussion:** Ask for wisdom

ဆွေးနွေးရန် = ပညာဉာဏ်ရရန် ဆုတောင်းပါ။  
ကခင်တေလံ;ဂုပ်,လတ်; = သူးတွင်းယွခင်းဂ်းလံ;ပိုင်,လု,လုခင်,။

James 3:15-18 Such “wisdom” does not come down from heaven but is earthly, unspiritual, of the devil. 16 For where you have envy and selfish ambition, there you find disorder and every evil practice. But the wisdom that comes from heaven is first of all pure; then peace-loving, considerate, submissive, full of mercy and good fruit, impartial and sincere. Peacemakers who sow in peace raise a harvest of righteousness.

ရှင်ယာကုပ်ဩဝါဒစာ ၃:၁၅-၁၈ ထိုသို့သောပညာ သည်အထက်မှသက်ရောက်သော ပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိ ပညာ၊ နတ်ဆိုးပညာဖြစ်၏။ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမှုခြင်းအမျိုးမျိုး ရှိတတ်၏။ အထက်မှသက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့် ၎င်း၊ ကောင်းကျိုးနှင့်၎င်းပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။ အသင့်အတင့်နေခြင်းငှါပြုစုတတ်သောသူတို့သည်ဖြောင့်မတ်ခြင်းတရား၏မျိုးစေ့ကိုငြိမ် သက်စွာကြွတတ် ကြ၏။

ယု၊ရှုပုံ ၃:၁၅-၁၈ လူ၊ခမ်၊လှိုဝ်ခမ်၊ခမ်ခမ်ခမ်။ ပီခမ်လူ၊ခမ်၊ကမ်လုဂ်သေဂး၊ခိုဝ်မးကမ်၊လှ်း။ ပီခမ်လူ၊ခမ်၊လိခမ်မိုင်း။ ပီခမ်လူ၊ခမ်၊လျ၊တီပဂတီ။ လူ၊ခမ်၊ဗီဂ်၊ကေး။ လွင်းမမ်းလမ်း။ ပေးမီးတင်းကမ်ခေဒ်၊ခမ် ကိတ်၊တင်း တင်းကမ်ဗိတ်၊ခမ် ဗေတ်၊ခေခမ်ယူ၊လှိုဝ် လင်းမီးတင်းကမ်ကူခမ်ကိတ်၊ခမ်ကမ်းမေး ကိတ်၊တင်း တင်းကမ်ဂိတ်၊ခမ်ရှိုက်၊ရှိုက်၊လှိုဝ်လှိုဝ်၊ပိုင်းကေး။ လူ၊ခမ်၊ကမ်လုဂ်သေဂး၊ခိုဝ်မးခမ်လမ်း မိုင်းကွမ်တင်း ပီခမ်ကမ်ကတ်၊သို့ကေး။ လှိုဝ်သေခမ်ကမ်၊ဂး လင်းယူ၊ ထုတ်၊ထုတ်၊ဂမ်ကေး။ မီးသဗေးကမ်ခမ်သိမ်၊ကမ်းကွမ်၊ကေး။ မီးတင်းကမ် မေးထွမ်၊ကမ်ကေး။ ပျေလှမ်၊တင်းဂရူခေ၊ ကိတ်၊တင်း ကေးပျိုင်းကမ်လိကမ်ငါး တင်းလံကေး။ ကမ်၊မီးတင်းကမ် ယုမ်၊ခိုင်းခိုင်း၊ကမ်၊ယုမ်၊ခိုင်းခိုင်း။ ဂင်း လွတ်၊တင်းတင်းကမ်လင်းထိမ်၊လင်းမိပ်၊ကေး။ ခပ်လှိုဝ်၊ကမ်လင်းဂိတ်၊ရှိုက်၊ယူ၊ ထုတ်၊ထုတ်၊ဂမ်ခေခမ်။ လင်းဝါခမ်၊မိတ်၊ဝါခမ်၊ဗမ်းတြးတင်းသိုဝ်၊တေး၊ခေခမ် ခမ်ခမ်လိလိကေး။

**Discussion:** Wisdom from heaven is pure  
 ဆွေးနွေးရန် = ကောင်းကင်မှလာသောပညာဉာဏ်သည် စစ်မှန်၏။  
 ကမ်တေလံ၊ကပ်၊လတ်၊ = လူ၊ခမ်၊ပိုင်၊လျ၊ကမ်လုဂ်သေဂင်ဂျာဝ်မးခေခမ်  
 လိတ်၊မခမ်၊ကေး။

Luke 21:15 For I will give you words and wisdom that none of your adversaries will be able to resist or contradict.

ရှင်လုကာခရစ်ဝင် ၂၁:၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန်တား နိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။

**ဂျမ်းလမ်းလုဂျ၊ ၂၁:၁၅** လွင်းမမ်းလမ်း ဂတ်တင်းပခမ်သုပ်၊ခွမ်းတင်းလူ၊ခမ်၊ ပိုင်၊လျ၊တီးသူ ကမ်ရ၊ခမ်၊သူ၊သူတင်းသိုင်၊တင်းလှိုဝ် တင်းကမ်၊တွပ်၊ကမ်၊ထိုင်ကမ်၊ ဧဂ္ဂ၊ကမ်၊ခီခမ်လံ၊ခေခမ် ကေး။

**Discussion:** Jesus gives wisdom  
 ဆွေးနွေးရန် = ယေရှုခရစ်တော် ပညာဉာဏ် ပေး၏။  
 ကမ်တေလံ၊ကပ်၊လတ်၊ = လမ်း၊ယေ၊သုခရိလှိုဝ် ပခမ်ပိုင်၊လျ၊လူ၊ခမ် ကေး။

Acts 6:3-4 Brothers, choose seven men from among you who are known to be full of the Spirit and wisdom . We will turn this responsibility over to them and will give our attention to prayer and the ministry of the word.  
 တမန်တော်ဝတ္ထု ၆:၃-၄ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်သင်း၊ ပညာနှင့်သင်း ပြည့်စုံလျက်၊ အသရေရှိသောလူစုနှစ်ယောက်တို့ကိုသင်တို့တွင်ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါထိုသူတို့ကိုငါတို့သည်ခန့်ထားကြမည်။ ငါတို့မူကားဆုတောင်းပဌနာ ပြုခြင်း၊ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟုဆိုကြ၏။

**ဝုတ်ထုတမာန်,လဝ်; ၆:၃-၄** ပိုဝ်းခံလေး; ပီ;ဆွင့်ခပ်ကိုလ်း၊ ဂျာကပ်ဂူခမ်းလိတ်းဂျေ၊ ဂျးခင်းသူ ကာန်မီးသရေ၊ ကာန်မီးပိုင်,လျာ, ကာန်တီမ်ဝံတင်းဝိလိုလ်း,မူတ်းလၢင်,လဝ်; ခေခံတျာ။ ဂုဝ်းတမ်းခါခမ်းခပ်ဝံ ဂျးခပ်လံ;ပွင်လံ;ဂိုတ်းလွင်းတၢင်းခံ့ကျေး။ ဂုဝ်းလမ်း၊ တမ်းဂိုတ်းတၢင်းကာန်သူးတွင်းပထခေ,ကိတ်,တင်းတၢင်းကာန်ဂျေးလၢတ်; ခေဂ်ဂပတ်;တြးလဝ်;ယူ,တျာ,သေ,ကမ်,ထၢတ်,ကျေး၊ ဝျးခေင်,ခံ့ကျေး။

**Discussion:** Choose the one who has wisdom

ဆွေးနွေးရန် = ပညာဉာဏ်ရှိသူကို ရွေးပါ။

ကာန်တေလံ;ကုပ်,လၢတ်; = ဂျးလိတ်;ကပ်ကျေးကာန်မီးပိုင်,လျာ,လၢခေခံ့။

Romans 16:19 Everyone has heard about your obedience, so I am full of joy over you; but I want you to be wise about what is good, and innocent about what is evil.

ရောမဩဝါဒစာ ၁၆:၁၉ သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။

Matthew 10:16 I am sending you out like sheep among wolves. Therefore be as shrewd as snakes and as innocent as doves.

ရှင်မသဲခရစ်ဝင် ၁၀:၁၆ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့်သင်တို့သည်မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်းလျက် ရှိကြလော့။

**ဂျမ်းလဝ်;မတ်;စထ, ၁၀:၁၆** ဂပ်ပွံ,လုံသူဂျာ, မိုခေင်လိဝ်ခေင်,ပွံ,လုံသူဝ်းဂျာ, ဂျးခင်း ဗုင်မုထိုခေင်,ခေခံ့ကျေး။ ပိုဝ်းခံလေး;သူမီးတၢင်းကာန်လမ်းလိမ်လိမ်လိမ်ခေင်,ဂူးတျာ။ မီးတၢင်းကာန်လုံမူတ်းသို့လိမ်ခေင်,ခေခံ့ကျေး။

**Discussion:** Be wise

ဆွေးနွေးရန် = ပညာဉာဏ်ရှိပါ လိမ္မာပါးနပ်ပါ။

ကာန်တေလံ;ကုပ်,လၢတ်; = ဂျးမီးပိုင်,လျာ,လၢခေခံ့,တျာ။ ဂျးလမ်းလိမ်တျာ။

Ephesians 5:15-18 Be very careful, then, how you live—not as unwise but as wise, making the most of every opportunity, because the days are evil. Therefore do not be foolish, but understand what the Lord’s will is. Do not get drunk on wine, which leads to debauchery. Instead, be filled with the Spirit.

ဖေက်ဩဝါဒစာ ၅:၁၅-၁၈ ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်းသတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သော ကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ထိုကြောင့် သတိမရှိသောသူမဖြစ်။

သခင်ဘုရား၏အလိုတော်ရှိရာကိုပိုင်းခြား၍သိသောသူဖြစ်ကြလော့။လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက် ရှိကြလော့။

**ကေးဇီတ်; ၅:၁၅-၁၈** ပိုင်းခံ့ဇလ; ယ၊ပေပီခင်ထိုဝ်ခင်,ခပ်ထိုဝ်းကခင်ကမ်,မီးပိုင်,လု၊ခခခ်။ ပီခင်ထိုဝ်ခင်,ခပ်ထိုဝ်းကခင်မီးပိုင်,လု၊ခခခ်ဇလ; ကသၢ်းလိပ်းစွ၊တု။ စွပ်းပိုင်းခင်,ဝခင်းဂ၊လုတေး;လိပ်ခံ့ဂု၊ယွတ်;ခေး,ဇလ;ကပ်ကခင်,ကခိုင်ဂိုတ်းကခင်လီကခင်ငါမ်းတု။ ပိုင်းခံ့ဇလ; ယ၊ပေပီခင်ဂုခင်းထိုဝ်း။ ပီခင်ဂေးကခင်ခံ့;လုဇလ; ဂုလွင်းကလုပ်,ဗြေးပီခင်လင်းမီးထိုဝ်ဂိုဝ်ခခခ်တု။ ပ၊ပေမင်းခမ့်လပိတ်ကခင်ဂု;လုသုမ်းခခခ်။ ဂု;လံးတိမ်ဝံတင်းဝိလိုလ်,လင်းတု။

**Discussion: Live wisely**

ဆွေးနွေးရန် = ပညာဉာဏ်ဖြင့် လိမ္မာပါးနပ်စွာ အသက်ရှင်ပါ။  
ကခင်တေလံးကုပ်,လၢတ်; = မီးပိုင်,လု၊လု၊ခခခ်,သေဇလ; ကသၢ်းလိပ်းစွ၊လင်းလင်းလိမ်လိမ်တု။

1 Corinthians 2:6 We do, however, speak a message of wisdom among the mature, but not the wisdom of this age or of the rulers of this age, who are coming to nothing. 7 No, we speak of God’s secret wisdom, a wisdom that has been hidden and that God destined for our glory before time began.

ကောရီန္တု သြဝါဒစာပဌမစောင် ၂:၆ သို့သော်လည်း၊ စုံလင်သောသူတို့အားငါတို့သည် ပညာစကားကိုဟောပြော၏။ထိုသို့ဆိုသော်၊လောကီပညာကိုမဆိုလို။ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။

၁ ဂေးရီခင်,ထု ၂:၆ ခင်းဝုးခခခ်သေဂေး;၊ ဂုင်းကပ်တင်းစွမ်းပိုင်,လု၊သေဇလ; ဂေးလၢတ်;တီးခပ်ထိုဝ်းကခင်ထုခင်းဂေ,ခခခ်ဂေး;။ မိုင်းကခင်ဝုးထိုဝ်ခင်,ခံ့ထိုင်ကမ်,ခွဲ;ဝုးပိုင်,လု၊လေးဂီ,၊ ပိုင်,လု၊ခုခင်လေးဂီ,။ လွင်းတင်းခခခ်လၢင်းဗုင်ယံးဂု၊လံးဂေး;။

1 Corinthians 2:13 This is what we speak, not in words taught us by human wisdom but in words taught by the Spirit, expressing spiritual truths in spiritual words.

ကောရီန္တု သြဝါဒစာပဌမစောင် ၂:၁၃ ဘုရားသခင်ပေးတော်မူသော အရာတို့ကိုငါတို့သည်လူပညာကိုအမှီပြု၍နားလည်သောစကားနှင့်မဟော။သန့်ရှင်းသောဝိညာဉ်တော်သည် ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။

၁ ဂေးရီခင်,ထု ၂:၁၃ ဂုင်းကမ်,ကပ်စွမ်းကခင်ကပ်တင်းပိုင်,လု၊ကခင်ဂုခင်းသွခင်ပခင်ခခခ်ဇလ;ဂေးလၢတ်;။ ဂုင်းကပ်တင်းစွမ်းကခင် ဝိလိုလ်,မုတ်းလၢင်,လင်းဗုလ်,ကွဂ်,ခခပုးလွင်းတင်းကခင်လၢပ်;သီင်,ဂခင်တင်း ဝိလိုလ်,လင်းခခခ်ဇလ;သင်,သွခင်ဂေးလၢတ်;ဂေး;။

**Discussion:** Speak message of wisdom, taught by the Spirit.

ဆွေးနွေးရန် = ပညာဉာဏ်ပါသောစကား၊ ဝိညာဉ်စကား ပြောပါ။  
ကန်တေလံးကုပ်၊လတ်း = လတ်း၊ခွမ်းကန်ပူးတင်းပိုင်၊လှ၊၊ ခွမ်းဝိလိုလ်၊  
မုတ်းလင်၊လင်းတု။

2 Peter 3:15 Bear in mind that our Lord's patience means salvation, just as our dear brother Paul also wrote you with the wisdom that God gave him.

ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၃:၁၅ ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အားရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများကို ပြော၍စီရင်သောဩဝါဒစာရှိသမျှတို့၌၎င်းပါသည်နှင့်အညီ၊ငါတို့သခင်ဘုရားသည်းခံတော် မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။

၂ ပေ၊တရု ၃:၁၅ ကွန်ခန်မတ်းတွင်း လွင်းတင်းကန်လင်း၊ဗြူးဂှင်းယိုခံခမ်း၊ ခေခံ ပီခင်တင်းကန်တင်းခေ၊ချွတ်းကပ် မီခင်းခင်၊ကန်ပူးဂးခင်းလိမ်း၊ ကန် ပေးလု ကန်ပီခင်ခွင့်ကန်ဂပ်ဂှ်ခေခံတီမ်းပခင်ဂှ၊တီးသူ ဂးခင်၊လှ၊ခင်၊ပိုင်၊လှ၊၊ ကန်မခင်းလံးခမ်း၊ကပ် ကိတ်၊တင်း ဂးခင်းလိမ်း၊ကေး၊ဝု၊တု၊ဂး၊ကန်မခင်းလီ၊ယင်၊ ခေလး လတ်းဝံလွင်းတင်းလိုင်းခေခံတု။

**Discussion:** Paul wrote with wisdom

ဆွေးနွေးရန် = ရှင်ပေါလု သည် ပညာဉာဏ်အပြည့်အဝဖြင့် ရေးသား၏။  
ကန်တေလံးကုပ်၊လတ်း = လင်းပေးလု ကပ်တင်းပိုင်၊လှ၊လှ၊ခင်၊ကန်တီမ်ထူခင်း၊  
ခေခံခေလး၊တီမ်းလိမ်း၊ကေး၊ဝု၊တု၊ကေး။

1 Corinthians 12:7-11 Now to each one the manifestation of the Spirit is given for the common good. To one there is given through the Spirit the message of wisdom, to another the message of knowledge by means of the same Spirit, to another faith by the same Spirit, to another gifts of healing by that one Spirit, to another miraculous powers, to another prophecy, to another distinguishing between spirits, to another speaking in different kinds of tongues, and to still another the interpretation of tongues. All these are the work of one and the same Spirit, and he gives them to each one, just as he determines.

ကောရိန္တု ဩဝါဒစာပဌမစောင် ၁၂:၇-၁၁ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ် တော်ကိုလူအသီးသီးတို့အားထင်ရှားစွာပေးတော်မူလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့်တယောက်သောသူအားပညာတရားကိုပေးတော်မူ၏။ထိုဝိညာဉ် တော်အားဖြင့်တယောက်သောသူအားထိုးထွင်းခြင်းတရားကိုပေးတော်မူ၏။ထိုဝိညာဉ် တော်အားဖြင့်တယောက်သောသူအားယုံကြည်ခြင်းကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အား ဖြင့်တယောက်သောသူအားအနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏။

တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအားစိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအားအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာစကား၏အနက်ကိုဘော်ပြုနိုင်သောအခွင့်ကို၎င်း ပေးတော်မူ၏။ ဤအခွင့်ရှိသမျှတို့ကိုတပါးတည်းသောဝိညာဉ်တော်သည်ပြုပြင်၍လူအသီးသီးတို့အား အသီးသီးခံရ သော အခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။

**၁ ဂေးရီခမ်၊ ထု ၁၂:၇-၁၁** ပုခမ်းကဏ္ဍျှင်းကခမ်လီလိုင် မခမ်းလဝ်းပခမ်ဝိလိလ်၊ မူတ်းလဝ်း၊ လဝ်း တီးဂူခမ်းဂူးဂျေဂျင်းဗွဲဂျင်းမခမ်း ထဝ်း၊ ထဝ်း၊ သျးသျးဂေးဂျး။ ပီခမ် လိုဝ်းခမ်၊ ဂျိဝ်ဝျးခမ်၊ လမ်း လွမ်းလူလ်းဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းခမ်၊ မခမ်းလဝ်းပခမ်ပိုင်၊ လျာ၊ တီးဂူခမ်းဂျေခိုင်၊ ဂေးဂျး။ လွမ်းလူလ်းဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းခမ်၊ မခမ်းလဝ်းပခမ်လျာခမ်၊ ကခမ်ခုတ်းမူင်၊ လီးလွင်၊ ဂူလ်းခမ်၊ တီးဂူခမ်းဂျေခိုင်၊ ဂေးဂျး။ လွမ်းလူလ်းဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းခမ်၊ မခမ်းလဝ်းပခမ်တဝ်းယုမ်၊ မတ်း၊ ဂျးတီးဂူခမ်းဂျေခိုင်၊ ဂေးဂျး။ လွမ်းလူလ်းဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းခမ်၊ မခမ်းလဝ်းပခမ်ကခွာင်တဝ်းကခမ်ဂျိတ်းဂျိတ်းတဝ်းခံးတဝ်းပီခမ်ဂျီခမ်၊ တီးဂူခမ်းဂျေခိုင်၊ ဂေးဂျး။ မခမ်းလဝ်းပခမ်ကခွာင်ကခမ်လဝ်းခခေပျးတခမ်းခွမ်းခခေတီးဂျေခိုင်၊ ကခွာင်ကခမ်လဝ်းဂျိတ်းပရေးဗီတ်းခခေတီးဂျေခိုင်၊ ကခွာင်ကခမ်လဝ်းခခေလဝ်းခခေလေးဂူလ်းဝိလိလ်၊ တဝ်းလံခခေတီးဂျေခိုင်၊ ကခွာင်ကခမ်လဝ်းလဝ်းခခေ၊ သျးဂူးလိဝ်းဂူးပိုင်ခခေတီးဂျေခိုင်၊ ကခွာင်ကခမ်လဝ်းဗုလ်၊ ခခေကထိတ်းခပ၊ ဂျမ်းဗျာ၊ သျးတဝ်း၊ လိုဝ်းတဝ်း၊ မိတ်းခခေတီးဂျေခိုင်၊ ဂေးဂျး။ ကခွာင်ဂျးမီးလိဝ်းခခေ ပီခမ်ဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းပျးလိဝ်းဂူလ်းဂျိတ်းပီခမ်လေး၊ မခမ်းလဝ်းမိင်၊ ပခမ်ကခွာင်ခခေတီးဂူးဂျေဂျးဂျေဂျင်းဗွဲဂျင်းမခမ်း ဂျးခမ်၊ ကခမ်ကလုဝ်၊ မခမ်းလဝ်းမီးခခေ ဂေးဂျး။

**Discussion:** Wisdom is a gift from Holy Spirit  
ဆွေးနွေးရန် = ပညာဉာဏ်သည် ဝိညာဉ်တော်၏ဆုကျေးဇူးတပါးဖြစ်၏။  
ကခမ်တေလံးကုပ်၊ လတ်း = ပိုင်၊ လျာ၊ လျာခမ် ပီခမ်သူ့ဂျေးလူးဝိလိလ်၊ မူတ်းလဝ်း၊ လဝ်းမိတ်းခခေ၊ ဂေးဂျး။

Colossians 3:16 Let the word of Christ dwell in you richly as you teach and admonish one another with all wisdom, and as you sing psalms, hymns and spiritual songs with gratitude in your hearts to God.

**ကောလောသဲသြဝါဒစာ ၃:၁၆** ခရစ်တော်၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ကြွယ်ဝစွာတည်နေ၍သင်တို့သည်ဆာလံသီချင်းမှစသောဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

**ဂေးလေးခသး ၃:၁၆** ဂျီးခန့်ဂ်ပတ်း၊ တြျးလဝ်းခရိလ် ကခမ်ပျးတဝ်းပိုင်၊ လျာ၊ ဂူးလိဝ်းဂူးပိုင်ခခေ ခတ၊ ယူ၊ ဂျးခင်းသူခမ်ခမ်ခမ်လေး၊ ခမ်၊ ကခမ်ဂျိတ်းတဝ်းကခမ်သင်၊ သွမ်သင်းမဂျေခမ်၊ တဝ်းကခမ်ပခမ်သတိတီးဂခမ်လေး၊ သူကပ်တဝ်းတဝ်းကခမ်ဂျိတ်း

ရွာမ်းသျှလၢမ်, ကိတ်,တင်းတၢင်းကၢခ်ဂီုတ်းရွာမ်းထမ်,မၤဂ့ုးလိဝ်ဂ့ုးမိတ်း၊ ပၤတင်းဂ့ုတ်  
လိဝ်ကၢခ်ကူခ်းလိကွခ်,လိခလး; ဂီုတ်းရွာမ်းကၢခ်သၢင်,ထုတ်,ဂၤတီးဖၢ်,ခၤတြးပိခ်  
လဝ်းတၢ်။

**Discussion:** Admonish with wisdom

ဆွေးနွေးရန် = ပညာဉာဏ်ဖြင့် သွန်သင်ဆုံးမပါ။

ကၢခ်တေလံးဂ့ုတ်,လၢတ်း= ကၢင်တင်းပိင်,လၢ,လၢခ်သေခလးသင်,သွခ်သုင်းမၤတၢ်။